

ယော်ယော်: ၈၈ **<yaw yan:>** = ရော်ယော်
ယော် နဲ့ **<yaw:>** ①缅甸约族 ②约族地区(位于伊洛瓦底江以西若开山脉以东): ~ ဆရာ 约族地区巫医 / ~ ထမိ 约族地区产的女筒裙 / ~ လူမျိုး 约族 / ~ လူမျိုး သည် 约族地区产的纯黑色的或黑底白点的细布筒裙 / ~ သား 约族人
ယော် နဲ့ **<yaw: ga':>** [巴]人称代词: 分အူ ~ 第一人称代词 တဲ့ ~ 第二人称代词 နဲ့ ~ 第三人称代词 三种
ယော် နဲ့ **<yaw: gi>** [巴][宗] 瑜伽教徒: ~ ဓ ရာ ဒ္ဓ ယော် နဲ့ 瑜伽教徒 / ~ ဆရာ ရာ ဒ္ဓ ယော် နဲ့ 瑜伽教法师
ယော်တာက် နဲ့ **<yaw: gi d-bet>** [巴]女瑜伽教徒常用 的棕色围巾
ယော်ရောင် နဲ့ **<yaw: gi yaun>** 棕色
ယော်က် နဲ့ **<yaw: hnget>** 缅甸约族地区的疟疾
ယော်နဲ့ **<yaw: z-na':>** [巴]①车轭 ② = ယူဝံသ
ယော်နဲ့ I ၈၈ **<yaw: z-na:>** [巴]注释 II နဲ့ **<yaw: z-na:>** [巴]注释性经典: ~ စိန်း 注释性经典
ယော်နှာ နဲ့ **<yaw: n-ka':>** 希腊民族
ယော်နာတိုး နဲ့ **<yaw: n-ka' tain:>** 希腊
ယော် နဲ့ **<yaw: ni':>** [巴]女性阴部, 阴户
ယော်ဖောက် နဲ့ **<yaw: phet/yaw: bet>** (缅甸人卷烟用的)玉米衣, 多产于约族地区
ယော်ရှင်/ယော်ယာင် နဲ့ **<yaw: yin>** 缅甸瑶因族
ယော်ဝါသာဝါ နဲ့ **<yaw: wa thaw: wa:>** [巴]平凡的人, 碌碌无为之辈
ယို့ I ၈၈ **<yo':>** ①收缩, 缩着(身子): သူမှတ်ထို့ ပြီး ကျွန်ုတ်သုံးအောက်ဝင်သည်။ 她缩着身子钻到我的伞下来。②恭敬, 恭顺 II ၁၁ **<yo':>** (古)是啦! 对啦!
ယို့တို့ယို့တို့ ၈၈ **<yo' ti: yo' to':>** 毕恭毕敬, 恭顺地
ယို့ထို့ယို့ယဲ ၈၈ **<yo' yi' yo' ye':>** 不稳地, 松驰地, 不牢
ယို့ယို့ I ၈၈ **<yo' yo':>** ①恭顺地, 毕恭毕敬 ②规矩矩矩: ~ လိုင်သည်။ 规规矩矩地坐着。II ၂၁၁ **<yo' yo':>** 叫唤牛、马、猪等的声音
ယို့ယို့ပျော်ပျော် ၈၈ **<yo' yo' pyat pyat>** 毕恭毕敬
ယို့ I နဲ့ **<yo':>** ①果酱 ②蜜饯: သင်္ခါး: ~ 果子酱 / အဲး ခုံး: ~ 榴莲膏 / နာနတ် ~ 菠萝酱 / ကျောက်ဖုံး: ~ 蜜饯瓜条 / မြော် ~ 花生糖, 花生粘 II ၈၈ **<yo':>** ①漏, 流出, 渗出: မြဲး: ~ သည်။ 屋顶漏雨。/ မျက်ရည် ~ သည်။ 流眼泪。/ မျက်ရည် ~ မြဲး: 催泪弹 / သွားရည် ~ သည်။ 流口水。②排泄(大便), 拉(屎): ခေါ်း ~ သည်။ 拉屎。
③流露(情感), 油然而生: အလေးအားခြင်စိတ် ~ ဘဲမင်း ရိုင်ကော့။ 不能不产生对孩子的爱。④浪费: ခေါ်း ~ ပေါက် (浪费钱财的)漏洞 III ၆၈ **<yo':>** ①坏, 不济;

ဗုံး ~ သည်။ 命运不济。②少, 缺少: ~ လျှိုလဲမလို၍
ချင်း: ပိုလိုလဲမလိုချင်း။ 少了也不要, 多了也不要。
ဦးကဲ့ ကဲ **<yo kya>** 漏出, 流出, 渗出
ဦးကဲ့ ကဲ **<yo si:>** ①流出: မျက်ရည် ~ သည်။ 流下眼泪。
②(喻)不断产生
ဦးနဲ့ နဲ **<yo zon>** 什锦蜜饯, 什锦果酱
ဦးစိုင် နဲ **<yo zin>** (古)瞭望台
ဦးမောင် ကဲ **<yo sein'>** 渗出: အမိုးမိုးရေ ~ နေသည်။ 屋顶
漏雨。
ဦးကဲ့ ကဲ **<yo twe:>** 拖着(鼻涕): နှာရည် ~ လျက်ရှိသည့်က
လေး: 拖着鼻涕的小孩
ဦးကဲ့ ကဲ **<yo hto:>** 制果酱(或蜜饯)
ဦးထက် ကဲ **<yo ht wet>** 漏出, 渗出: ပင်စည်ကိုစားပြင်ထံနဲ့ပြီး
~ လာသောကျည်ဆီ 用刀划破树干后渗出的桐油
ဦးပေါက် နဲ **<yo baut>** 漏洞, 破绽: ငွေ ~ ကိုပိတ်ပဲရခဲ့။
堵住花钱的漏洞。/ ဥပဒေမှာ ~ တွေ့ရှိသည်။ 发现法律
上有漏洞。
ဦးဖိတ် ကဲ **<yo pheit>** ①溢出: ဖန်ခြက်ထဲကရေ ~ သည်။ 玻
璃杯中的水溢了出来。②(喻)浪费, 耗费: လုပ်အားနှင့်
ငွေအား ~ မသွားအောင်ကြိုးအားရမည်။ 必须努力使人力和
物力不致浪费。③(喻)感情洋溢, 充满感情, 流露情
意: စေနာ ~ နေသည်။ 充满了真情实意。/ ရှေ့ခေါ်
ယဉ်ကျေးမှုကိုသတိအားကျွော်စိတ် ~ ၏။ 他们充分流露出对古
代文化的羡慕之情。
ဦးနဲ့ နဲ **<yo bu:>** 果酱罐头, 蜜饯罐头
ဦးမျိုး မျိုး **<yo yi:>** (行船号子)嗨哟荷!
ဦးမျိုးမျိုး အဲ **<yo ye: yo ye:>** = ဖိုယည်ဖိုယည် / ~ ဆန်
တဲ့! 没羞! 没羞!
ဦးမျိုးကို အဲ **<yo yo m-shet ti:>** (谑)没羞! 没羞! (用
食指一曲一伸的动作羞别人)
ဦးညည်ဖိုယည် အဲ **<yo yi yo yi>** (谑)没羞! 没羞! / ~ ဆန်
တဲ့ပြည်။ 没羞! 没羞!
ဦးမျိုးမျိုး အဲ **<yo yein:>** 倾斜; (经济)发生危机: အိမ်ကြိုး
လည်းအိမ်ဟောင်းလုပ်ပြုစဉ် ~ နေချေပြီ။ 房子太旧, 已经倾斜
了。/ ဒိုးပွားရေး ~ လျှိုအားလုံးအောက်ကြုံမည်။ 经济发生危
机的话大家都将遇到困难。
ဦးကဲ့ ကဲ **<yo yun>** 缩, 后缩, 减弱
ဦးဆွဲ ကဲ **<yo ywet>** ①错误 ②损坏
ဦးဆွဲ ကဲ **<yo ywin:>** ①衰败, 恶化: နှုတ်ခိုင်မှုရတ်ခြည်: ~
လာလျှင်အသက်အန္တရာယ်ရှိတောတ်သည်။ 心脏跳动情况突然失
常往往有生命危险。/ တိုောက်ကပ်ပြည်ကြိုးအကြေအနေ ~
ခဲ့ရသည်။ 那时蒲甘王朝衰败了。②毁坏, 有缺陷
ဦးကဲ့ ကဲ **<yo yun:>** = ဖိုယ်